

R-8

သဗ္ဗာန် ဓမ္မဒါန် ဇိန္တိ

(အလူးအေးလုံးတို့တွင် တရားအလူးသည် အမြတ်စုံး)

ဓမ္မဒါန ကုသိုလ်ရှင်

ဘဏာဓားရင်း မဂ်ပိုလ်ရှင်အောင် ကျင့်ဆောင်ခြင်း

ဖော်ထွန်ခြား
(မျှော်လီယာ)



အစာစားရှင်းမဂ္ဂိုလ်ရွှေအောင် ကျို့ဆောင်ခြင်း

မေတ္တာရှင်(ရွှေပြည်သာ)

မြန်ခီးရေး

ဦးစိုးတင့်(ရွှေပြည်သာစာပေ)
မန္တလေးကျောင်း၊ ဥပါသက္ကအဖွဲ့
၆/၁၀ ရပ်ကွက်၊ ချုပ်တွင်းလမ်း
ရွှေပြည်သာမြို့နယ်၊ ရန်ကုန်။
ဖုန်း - ၆၁၁၆၂၂၂

ပုဂ္ဂိုလ်ပုဂ္ဂနတ်တရား

စာမျခင်ပြုချက်အမှတ်	၃၂၀၅၁၀၀၉၀၈
မျက်နှာပုံးခွင့်ပြုချက်အမှတ်	၃၂၀၅၁၈၁၀၈
ထုတ်ဝေခြင်း	ပထမအကြီး၊ ၂၀၈၊ ဒီဇင်ဘာ
ဧပုံပရ	၁၀၀၀၀·၇၂၃
မျက်နှာပုံးခွင့်အတွင်းပုံးနှုပ်	ဦးလော်မြှင့်ဝင်း (ကာလာငုံအူမြို့ဆက်)
ထုတ်ဝေသူ	၁၈၄(ခ)၊ ၃၁ လမ်း ပန်းဘဲတန်းမြို့နယ်၊ ရန်ကုန်။
ကွန်ပျော်တာစီ	ဒေါသင်းသင်းမွန်(သင်းစာပေ) အမှတ်(၁၀)၊ ရတနာမြိုင်လမ်း၊ ကမာချွတ်မြို့နယ်၊ ရန်ကုန်။
တန်ဖိုး	မန္တလေးကျောင်းကွန်ပျော် ၁၀၀ ကျော်

အစာစားရင်း မဂ္ဂဖြူလျှော်အောင် ကျွန်းဆောင်ခြင်း

ဒီတရားစခန်းပွဲမှာ ဝင်ရောက်ပြီး တရား ရှုပွားအားထုတ်
နေကြတဲ့ ယောဂါများကို ဦးလေး ရေးသားနေတဲ့ “သညာသိနှင့်
ပညာသိ” ကျမ်းစာအုပ်ထဲက “အာရုံခြောက်ပါးကို ဓမ္မအဖြစ်
အသုံးချခြင်း” ဆိုတဲ့ အခန်းထဲက အစာစာခြင်းနဲ့ ပတ်သက်
ပြီးတော့ စားသောက်ရင်းနဲ့ပဲ မဂ္ဂဖြူလျှော်အောင် ကျင့်
ဆောင်ပဲ များကို ထုတ်နှစ်ပြီး ကျေးလူးဆပ် ဓမ္မလက်ဆောင်
အဖြစ် ဟောပေးမှာ ယောဂါတို့။

ဒီလို တရားတွေ မသိခင်အခါတုန်းက ယောဂါတို့မှာ
အစာကို လောဘ(တဏ္ဍာ)နဲ့သာ စားခဲ့ကြတယ်။ ထမင်းစိုင်းကို

ရောက်တာနဲ့ ထမင်း များများ စားရဖို့ ဟင်းများများရဖို့
ဒါကိုပဲ အာရုံစိုက်ကြတယ်။ အဲဒါကို လောဘ(တရာ့)နဲ့ အစာ
စားတယ်လို့ ဆိုရပါတယ် ယောဂါတီ။

အခု ယောဂါတီဟာ အိမ်မှာနေသလို မဟတ်ကြ တော့
ဘူး။ မင်ဖိုလ်တရားထူးတွေ ရအောင်ဆိုပြီး ဒီတရား စခန်းပွဲကို
ရောက်လာကြခြင်း ဖြစ်တယ်။ ပထမဆုံးအနေနဲ့ အစားအစာ
ကို မေတ္တာနဲ့ စားပါလို့ အကြံပေးချင်တယ်။ အစားမစားမိမှာ-

“အစာအာဟာရကို ထုတ်လုပ်သူများ အား လုံး၊

ရောင်းဝယ်သူများ အားလုံး၊

လျှော့ဒါန်းသူများ အားလုံး—

အေးရန်ကြောင်ကြ ဆွင်းရဲကင်း၍ ကိုယ် စိတ် နှစ်ဖြာ
ချမ်းသာကြပါစေ။ ကောင်းကျိုးလိုရာဆုံး ပြည့်ဝကြပါစေ”။

လို့ မေတ္တာပွားပြီးမှ စားကြရမယ်။ မေတ္တာနဲ့
သုံးဆောင်ကြရမယ်။



အဲဒီလို မေတ္တာနဲ့ အစားအစာကို သုံးဆောင်တဲ့
ပုဂ္ဂိုလ်များကို ဗုဒ္ဓက ချိုးကျျိုးစကား မိန့်ကြားတော် မူခဲ့တယ်။
ဘယ်လို မိန်ကြားတော်မူခဲ့ သလဲဆိုတော့ -

“ဒကာ၊ ဒကာမများနှင့် အလူ၍ရှင်များ အပေါ်၌
ငဲ့ညာ ထောက်ထားပြီး အနည်းဆုံး နှုန်းတစ်ရှုံးလောက်
မေတ္တာပွားလိုက်မယ် ဆိုရင် အဲဒီပုဂ္ဂိုလ်၊ အဲဒီ ရဟန်း၊
အဲဒီ ယောကို ဟာ တိုင်းသူ့ပြည်သားတွေရဲ့ ဆွမ်းကို အလ
ကားစားရာ မရောက်တော့ဘူး၊ တန်ရာတန်ကြေး
ပေးပြီး စားရာ ရောက်တယ်တဲ့။
ဒါက ပထမအချက်။


ဒုတိယအချက်က -- အဲဒီလို မေတ္တာပွားပြီး အစာ
စားတဲ့ ပုဂ္ဂိုလ်ဟာ အလကားနေတာ မဟုတ်တော့ဘူး။ ရွှေနှင့်
တရားနဲ့ နေတဲ့ပုဂ္ဂိုလ်။ မေတ္တာပွားနေတဲ့အခါန်မှာ မေတ္တာ
ရွှေနှင့် ရနေတာနော်။

စတုတ္ထအချက်ကတော့ အဲဒီလို မေတ္တာပွားနေတဲ့
ယောဂါဟာ ငါဘုရားရဲ့သာသနာတော်ကို ကြီးပွားတိုးတက်
အောင် သာသနာပြုနေ တဲ့ပုဂ္ဂိုလ် ဖြစ်တယ်လို့ ချီးမွမ်းတော်မူ့ခဲ့
တယ် ယောဂါတို့။

အစားအစာ သုံးဆောင်တဲ့အချိန်မှာ သညာ နှစ်မျိုး
အကြောင်းကို ပြောပြချင်သေးတယ်။ “သမဏသညာ”နဲ့
“ယောဂါသညာ”ပဲ့။ စာပေမှာတော့ “သမဏသညာ” တစ်
မျိုးပဲ ပြတယ်။ အခုအချိန်မှာ ယောဂါများလည်းပဲ သမဏ
သညာနည်းကူ ယောဂါသညာလည်း ရှိသင့်ပြီလို ယူဆတဲ့
အတွက် ဒီမှာ ထည့်ပြောလိုက်တယ်။

သမဏသညာဆိုတာ ရဟန်းတစ်ပါးအနေနဲ့ အိပ်
ချိန်မှတစ်ပါး နှစ်ဆယ့်လေးနာရီ ကာလပတ်လုံး မိမိကိုယ် မိမိ

“ငါသည် ကိုလေသာကုန်ခန်းအောင် ကျင့် နေတဲ့
ရဟန်းပါလား” ဆိုတဲ့ အမှတ်သညာ ဘယ်တော့မှာ မ



ပျောက်ရဘူး။

အပြော၊ အဆို၊ အနေထိုင်၊ စိတ်ကူး ဉာဏ်ကစပြီး
ရဟန်းဆိုတဲ့ အမှတ်သညာ မပျောက် ရသလို ယောဂါများလည်း

“တိသည် မင်္ဂလာဏ်ဖိုလ်ဉာဏ်ရအောင် အားထုတ်နေ
တဲ့ ယောဂါပါလား” ဆိုတဲ့ အမှတ်သညာ ဘယ်သောအခါမှ
ပျောက်မသွားပါစေနဲ့။

အစာဓာတ်အချင့်မှာလည်း

“တိသည် မင်္ဂလာဏ်ရအောင် အားထုတ်နေတဲ့ ယောဂါ
ဖြစ်တယ်၊ သမန်ကာလျှောကာ အလျှောက်ခုမှာ စားနေတဲ့
ထမင်းမျိုး မဟုတ်ဘူး”လို့ အမှတ်သတီ ရှိနေရမယ်။

ယခု အရှင်ဆွဲမ်း၊ နှေ့ဆွဲမ်းလျှောက်တဲ့ ပုဂ္ဂိုလ်များ
ဟာ ယောဂါတို့သန္တာန်မှာရှိတဲ့ သီလ၊ သမာဓိ၊ ပညာဆိုတဲ့
သိက္ဌာသုံးပါးကို ရည်မှန်းပြီး လျှောက်ပူဇော်ကြခြင်း ဖြစ်
တယ်။



ဒါကြောင့် ယောဂါများက သီလ၊ သမာဓိ၊ ပညာ
သိက္ခာသုံးပါးကို အချိန်နှင့်အမျှ မိမိသနာန်မှာ ရှိနေအောင်
ကြီးစားကြရမယ် ယောဂါတို့။

အဲဒီလိုလည်း မဟုတ်၊ တရားရအောင်လည်း
မကြီးစားပဲနဲ့ အစာကိုသာ ဦးစားပေးပြီး စားကြနေကြမယ်
ဆိုရင် အင်မတန် ကြောက်စရာ ကောင်းတယ် ယောဂါတို့။

သီလ၊ သမာဓိ၊ ပညာ သိက္ခာသုံးပါး ပြည့်စုံအောင်
မကြီးစားဘဲနဲ့ ဒကာ၊ ဒကာမတွေ လူ၍တဲ့ ပစ္စည်းလေးပါးကို
မှုပဲသုံးဆောင်မယ်ဆိုရင် အကြေး တင်တယ်။ အဲဒီအကြေးကို
နောင်ဘဝမှာ ခန္ဓာနဲ့ ဆပ်ရတယ်။ ဒါကြောင့် အကြေး မတင်ကြ
စေနဲ့။

အဲဒီ သီလ၊ သမာဓိ၊ ပညာသိက္ခာသုံးပါး ပြည့်စုံ
နေရင် အလူ၍ရှင်များရဲ့ လူ၍ဘွဲ့ပစ္စည်းကို သုံးဆောင်တာ
ဟာ အရှင်သင်အနေနဲ့ သုံးဆောင် တာဖြစ်တယ်။ မြန်မာလို
ရှင်းအောင် ပြောရရင် သုံးဆောင်ထိုက်တဲ့ ဂုဏ်အဂါအရည်

အချင်းရှိလို့ သုံးဆောင်နေတာ ဖြစ်တယ် ယောဂါတ္ထိ။

ယောဂါတ္ထိ အစာဓာတ်အခါမှာ တရားစခန်း မဝင်မိက အချိန်လို့ သဘောမထားကြနဲ့တော့? ဗုဒ္ဓက မဂ်ဉာဏ်ဖိုလ်ဉာဏ် ရအောင် အားထုတ်နေတဲ့ ယောဂါများ အစာဓာတ်အခါမှာ နှလုံးသွေးနည်းလေး ဟောပြထားတာ ရှိပါတယ်။

အစာ စားတဲ့အခါ ဘယ်လို့ နှလုံးသွေးရမလဲ ဆိုရင် သေသွားတဲ့ မိမိရင်သွေးတစ်ယောက်ရဲ့ အသားကို မတတ် သာလို့ စားရတဲ့သဘောမျိုး စားကြ ရမယ်တဲ့ ယောဂါတ္ထိ။

ဗုဒ္ဓက ဥပမာပေးလိုက်တာက လင်မယား နှစ်ယောက်တို့ဟာ ရင်ခွင်ပိုက်သားလေးကို ခေါ်ပြီး သူတို့မြို့၊ ရွာက ထွက်ပြီးကြရတယ်။ သူတို့ရဲ့ မြို့၊ ရွာမှာ အင်မတန် ကြောက်စရာကောင်းတဲ့ ရောက္ခရကပ်(အနာ ရောဂါဘေး) ကြီး ဆိုက်ရောက်လို့ လက်လွှတ် ထွက်ပြီးကြရတယ်။

သဲကန္တာရကြီးတစ်ခုကို ထွက်ပြီးကြရတဲ့ အခါ

လူတွေနေတဲ့ ဒေသမရောက်ခင်မှာပဲ နှန်ယ်တဲ့ သူတို့သား
လေးဟာ လမ်းမှာတွင် သေဆုံးသွားရှာတယ်။ အစာရေစာ
လည်း ဘာမှ စားစရာ မရှိတော့ ဘူး။

ဒီအတိုင်းသာဆိုရင် မိခင်ဖခင်တို့ နှစ် ထောက်ဟာ
လည်း သားလေးရဲ့ နောက်ကို လိုက်ပြီးတော့ သေကြရ^၁
တော့မယ်။ အကယ်၍ သေသွားတဲ့ သားလေးရဲ့ အသားကို
စားပြီး ခရီးဆက် မယ်ဆိုရင်တော့ လူသူရှိတဲ့ ရွာကို သူတို့
ရောက်မှာ ပေါ့။

အဲဒီတော့ သူတို့ခများ သားကလည်း သေ သွားပြီ။
သူတို့ပါ ဆက်အသေခံရင်တော့ အကျိုး နည်းရော့မယ်။ လူသူ
ရှိတဲ့နေရာ အရောက် သွားနိုင်အောင် သားကလေးရဲ့ အသား
ကို စားတော့ မယ်ဆိုပြီး ရင်နဲ့အမျှ ချုစ်ရဲ့တဲ့ မိမိတို့ရဲ့ သားက
လေးရဲ့ အသားကို ရင်နာနာနဲ့ပဲ စားရတော့တယ်။ အဲဒီလို့
စားပြီးတော့မှ လူသူရှိတဲ့ နေရာကို အရောက်သွား နိုင်ခဲ့ကြ
တယ်။

ယောဂါများ အခု အစားအစာကို စား သောက်တဲ့
အခါမှာ အဲဖီလို နှလုံးသွင်းရမယ် ယောဂါတို့။ ယောဂါတို့
ရှုံးမှာရှိတဲ့ အစားအစာတွေကို မိမိရင်သွေးရဲ့ အသားလို
သဘောထားကြ။

ဒီခန္ဓာကြီး ဆက်လက်ရပ်တည်နှင့်ပါစေခြင်း အကျိုး
ငှာ၊ မင်္ဂလာက်ဖိုလ်ဉာဏ် ရစေနိုင်တဲ့ တရားကို နာကြားစေ
နိုင်ခြင်း၊ အားထုတ်နှင့်ပါစေခြင်း အကျိုးငှာ မတတ်သာလို့
စားရတဲ့ အနေမျှိုးနဲ့ စားကြရမယ် ယောဂါတို့။

ယောဂါတို့ မြတ်စွာဘုရားရဲ့ အမိက ရည်ရွယ်ချက်က
တက္ကာဆိုတဲ့ လောဘကို လွှန်မြောက် နှင့်ဖို့ပဲ။ တက္ကာဦးဆောင်
တဲ့ ကိုလေသာတွေ ကုန်ခန်းသွားစေချင်တာဟာ ဗုဒ္ဓရဲ့ အမိက
ရည်ရွယ် ချက်ကြီး ဖြစ်တယ် ယောဂါတို့။

ဒါကြောင့် အစားအစာနဲ့ ပတ်သက်ရင် တက္ကာကို
လေသာ မပေါ်အောင် အခုလိုပဲ ဆင်ခြင် ပေးရမယ်။

သို့-ငါတို့ ဒီအစာတွေကြောင့်သာလျှင် လေဘာ

ဒေါသ၊ မောဟအစရှိတဲ့ ကိုလေသာတွေ ပေါက်ဖွားတာ။ ဒီအစာတွေဟာ ရောဂါကိုလည်း ဖြစ်စေတယ်၊ ကိုလေသာ ကိုလည်း ဖြစ်ပွားစေ တဲ့ အရာတွေပဲ-လို့ အစားအစာပေါ်မှာ တက္ကာမဝင် အောင် ဆင်ခြင်ရမယ် ယောဂါတို့။

တစ်ဖန် ယောဂါတို့ရဲ့ ပါးစပ်ထဲမှာ ဝါးနေတဲ့ အစာ တွေကို ထွေးထုတ်ကြည့်လိုက်စမ်း။ ခွေးအန် ဒတ်လို အင်မ တန်မှ ရွှေစရာကောင်းတယ်။ အဲဒီလို ရွှေစရာကောင်းတာကို လည်း မကြာခဏ ဆင်ခြင်ရ တယ်။

အော်-ဝါတို့ ပညာနဲ့ ဆင်ခြင်ပြီးတော့ မကြည့်တဲ့ အခါ၊ သတိမထားတဲ့အခါ ထမင်းတွေ ဟင်းတွေ ပါးစပ် ထဲ ထည့်၊ ထွေးလာတဲ့တံတွေးတွေက စိစွဲတ်၊ သွားတွေက ကြိုတ် ချေ ဝါး၊ ခွေးအံဖတ်လို ပြစ်နေတဲ့ ဟာကို မမြင်တော့ ဝါတို့မှာ လေ တပ်မက်တဲ့ တက္ကာနဲ့ မျှိုချလိုက်ရတာ။ အမှန်စင် စစ် တွေးမြင်ကြည့်လိုက်ရင် ရွှေစရာကြီးပါလား"လို့စက်ဆုပ် ရွှေရာ ဖွှေ့စရာကိုလည်း ဆင်ခြင်ပြီးတော့ အစားအစာကို သုံးဆောင် ရမယ်လို့ ဗုဒ္ဓက မှာခဲ့ပါတယ်။

ယောဂါတ္ထိ အာရုံခြောက်ပါး ရှိတယ်။ အဆင်း၊
အသံ၊ အနှစ်၊ အရသာ၊ အတွေ့အထိ၊ အတွေးအာရုံ။
အဲဒီအာရုံခြောက် ပါးဟာ ရဟန္တာ များလည်း ခံစားတယ်။
ပုဂ္ဂိုလ်များလည်း ခံစား တယ်။ ပုဂ္ဂိုလ်များကတော့
တရားမသိတဲ့အတွက် အာရုံခြောက်ပါးကို အပါယ်ရောက်
ကြောင်းအနေနဲ့ ခံစားကြပါတယ်။ သောတာပန့်၊ သကဒါဂါမ်
စတဲ့ အရိယာပုဂ္ဂိုလ်များကတော့ ဒီအာရုံ ခြောက်ပါးကိုပဲ
နိမ္မာန်ရောက်ကြောင်းအနေနဲ့ ခံစားကြပါ တယ်။

တကယ်တော့ အဲဒီအာရုံခြောက်ပါးဟာ ရုပ်တရား
တွေ ဖြစ်တယ်။ အာရုံခြောက်ပါးဟာ ဒုက္ခသစ္စာ ထဲမှာပါတဲ့
အတွက်ကြောင့် မမြဲဘူးလို့ သိရမယ့် တရားသာ ဖြစ်တယ်။
ပယ်သတ်ရမယ့် တရား မဟုတ်ဘူး။ အာရုံ ခြောက်ပါးကို မိုးပြီး
တော့ ဖြစ်ပေါ်လာမယ့် တဏ္ဍာသည်သာလျှင် ပယ်သတ်ရ
မယ့် သမုဒ္ဓယသစ္စာ ဖြစ်ပါတယ် ယောဂါတ္ထိ။

ဒါကြောင့် ယောဂါများလည်း အာရုံခြောက် ပါးနဲ့

တွေ့ကြုံတိုင်းမိမိအတွက် နိဗ္ဗာန်အဖြစ် အသုံးချေတတ်ရမယ်။
အခု အစားအစာကို စားတဲ့အခါ နိဗ္ဗာန်ရောက်အောင်
အသုံးချေပုံ ချုနည်းကို ဦးလွှဲးက ဟောပြပေးမှာ ဖြစ်ပါတယ်။

အကျဉ်းချုပ်ကတော့ အာရုံခြောက်ပါး ဆိတာ မမြဲ
ဘူးလို့ သိရမယ့် ဒုက္ခသစ္စာသာ ဖြစ်ပါ တယ်။ ပယ်သတ်ရမယ့်
တရားမဟုတ်ပါဘူး။ ပယ်သတ်ရမယ့် တရားက သမုဒယသစ္စာ
(တဏ္ဍာ)သာ ဖြစ်တယ်။

အခု ယောဂါတ္ထိ ထမင်းလုပ်ကလေး လက်နဲ့ ပြင်ပြီး
တော့ ပါးစပ်ထဲ ထည့်လိုက်တယ်။ ထမင်းလုပ် ဟာ ရသာရုံး။
ယောဂါတ္ထိရဲ့ လျှောအလယ်က ဇို့ပါပသာ ဒ(လျှောအကြည်ရှုပ်)။
သူတို့နှစ်ခု ထိတဲ့အခါမှာ စားသိစိတ်ကလေး ဖြစ်ပေါ်လာပါ
တယ်။

တကယ်တော့ အဲဒီစားသိစိတ်ကလေးဟာ ထမင်း
လုပ်ထဲမှာလည်း မရှိပါဘူး။ ထိုအတူ ဇို့ပါပသာဒလို့ ခေါ်တဲ့
လျှောအကြည်ရှုပ်ထဲမှာလည်း မရှိပါဘူး။ သို့သော် ရသာရုံနဲ့

လျှာအကြည်ရှုပ် ထိတွေ့တဲ့အခါမှာ စားသီစိတ်ကလေးဟာ
ထွက်ပေါ်လာပါတော့တယ်။

ယောဂါတို့ ရှင်းအောင် ဥပမာလေး ပေးရရင်
ကြေးစည်ရယ်၊ လက်ရိုက်တုတ်ရယ် ရှိတယ်။ ကြေးစည်ကို
လက်ရိုက် တုတ်နဲ့ထိလိုက်တဲ့အခါ ကြေးစည်သံပေါ် လာတယ်။
သို့သော် အဲဒီကြေးစည် သံလေးဟာ လက်ရိုက်တုတ်မှာလည်း
မရှိဘူး။ ကြေးစည်ထဲမှာလည်း မရှိဘူး။ ကြိုတင်ပြီးတော့
ရှိနေတဲ့အရာ မဟုတ်ဘူး။ ဒါပေမယ့် ကြေးစည်နဲ့ လက်ရိုက်
တုတ်တွေ့လိုက်တဲ့အခါ ကြေးစည်သံဟာ ထွက်ပေါ်လာ
ပါတယ်။ အမြဲ မရှိဘူးဆိုတဲ့ အမိပျို့ယ်ပါပဲ ယောဂါတို့။

ထိုအတူ စားရင်းသီနေတဲ့ စားသီစိတ်ဟာ တရားနဲ့
မဆင်ခြင်တတ်ခင်က ယောဂါတို့က စားသီ စိတ်ဟာ ဝါ၊ ဝါဟာ
စားသီစိတ်၊ စားသီစိတ်ကလေးဟာ ငါ့လျှာမှာ ငါ့ပါးစပ်မှာ
အမြဲတမ်းရှိတယ်လို့ အယူမှားခဲ့တယ်။

အခု ဓမ္မဂေါ်ရောင်းတော့တော့ ယောဂါများ အယူမှား



ကိုတွေ့ရပါပြီ။ အော်—စားသိမိတ် နာမ် တရားဟာ လျှာထဲမှာ
လည်း ကြိုမရှိ၊ ရသာရုံထဲ မှာလည်း ကြိုမရှိ။ လျှာနဲ့ ရသာရုံ
ထိတွေ့လိုက်တဲ့ အခါမှုသာ ဆောဖြစ်၊ ဆေ ပျက်သွားတဲ့ နာမ်
တရား လေးပါးလားလို့ ယောဂါတို့ သိလိုက်ရင် သစ္စာလေးပါး
တစ်ခါတူည်း ပါဝင်သွားပါတယ်။

အဲဒီမှာ ရသာရုံရယ်၊ လျှာအကြည်ရှုပ်ရယ် ဆိုတာက
ရုပက္ခနာ၊ ရုပ်တရား၊ သူတို့လည်း ဖြစ်ပြီး ပျက်တယ်။ လျှာ
အကြည်ရှုပ်ဟောင်း ချုပ်တဲ့ နေရာမှာ ရုပ်သစ် အစားထိုး
လဲလှယ်ပေးတယ်။ ဖြစ်တာ ပျက် တာ မြန်လွန်းအား ကြီးတော့
ယောဂါတို့က လျှာအကြည်ရှုပ်ကို မပျက်ဘူးလို့ ထင်ကြတာပါ။
တကယ် တော့ ဖြစ်လိုက် ပျက်လိုက် ဒရစပ်ပါပဲ။ တစ်စက္နှုန်းမှာ
အကြိမ်ပေါင်း ကုဋ္ဌဝါးထောင်ကျော် ဖြစ်ပြီးတော့ ပျက်သွား
တာပါ။

စားသိမိတ် နာမ်တရားသည်လည်းပဲ လျှာ အကြည်
ရုပ် ပေါ်မှာပဲ တစ်စက္နှုန်းလျှင် အကြိမ်ပေါင်း ကုဋ္ဌ တစ်သိန်း

ဖြစ်ပြီး ပျက်သွားတာပါ။ စားသီ စိတ်နဲ့ အတူဖြစ်တဲ့ စေတ
သိက်နဲ့ ခုနစ်လုံးထဲက ရသာရုံရဲ့ အရသာကို ခံစားတာက
ဝေဒနာစေတသိက် (ဝေဒနာကွန်း)ပဲ ဖြစ်ပါတယ် ယောဂါတ္ထိ။

အဲဒီ ဝေဒနာစေတသိက်(ဝေဒနာကွန်း)ဟာလည်း
ယောဂါတ္ထိ လျှောထဲမှာလည်း ကြိုမရှိဘူး။ ရသာရုံ ထဲမှာလည်း
ကြိုမရှိဘူး။ လျှောနဲ့ရသာရုံ တိုက်တဲ့ အခါမှသာလျှင် စားသီ
စိတ်ကဲ့သို့ ခကေခက ဖြစ်ပျက်နေတဲ့ နာမ်တရားဖြစ်တယ်။

ဒါကြောင့် ရသာရုံကို ငါခံစားတာလို့ အယူမမှား
လိုက်ပါနဲ့။ ဝေဒနာကွန်းက ခံစားတာပါ။ သူ့ဘာသာဖြစ်ပြီး
သူ့ဘာသာ ပျက်သွားတာပါ။ “ငါ” လို့ တစ်ချက်မှားတာနဲ့
အပါယ်ရောက်မယ့် ကံတစ်ခု ဖြစ်ပေါ်သွားတာပါ။ “ငါ”မ
ဟုတ်ဘူးလို့ သိလိုက်တာနဲ့ အပါယ်ပိတ်မယ့် ကံလည်း ဖြစ်
ပေါ်သွားပါတယ် ယောဂါတ္ထိ။

တစ်ခါ ငါစားတာသည် ကြက်သားဟင်းပဲ၊ ပေါ်
ဆန်းမွေးပဲ စသဖြင့် မှတ်သားတာဟာ သညာစေတသိက်

(သညာကွန်း)ဟာလည်းပဲ လျှာထဲမှာလည်း ကြိုမရှိဘူး။ ရသာရုံထဲမှာလည်း ကြိုမရှိဘူး။ လျှာနဲ့ရသာရုံ တိုက်တဲ့ အခါမှသာ ခဏဖြစ်ပြီး ခဏပျက်သွားတဲ့ နာမ်တရားပါပဲ ယောဂါတို့။

ဒီအစာကို နှစ်ပန်းကန်၊ သုံးပန်းကန် ကုန် အောင် စားမယ်၊ ဝနေအောင် စားမယ်လို့ တိုက်တွန်း နှီးဆော် တာဟာ စေတနာစေတသိက် (သံရကွန်း)ပဲ ဖြစ်တယ်။ ဒီစေတနာ စေတသိက် (သံရကွန်း)ဟာလည်း လျှာနဲ့ ရသာရုံထဲမှာ ကြိုမရှိပါဘူး။ လျှာနဲ့ ရသာရုံ တိုက်တဲ့ အခါမှသာ ခဏဖြစ်ပြီး ခဏပျက် သွားတဲ့ နာမ်တရားပါပဲ။

ဒါကြောင့် ယောဂါများဟာ မိရင် မိသလောက် မှတ်ပါ။ ဆွမ်းလုပ်တိုင်းကို မဆိုလိုပါဘူး။ ဆွမ်းလုပ်ကို ဝါးပြီး တော့ ကြိုယ်ချေနေတဲ့ အချိန်မှာ သတိပညာနဲ့ ကပ်မိသ လောက် “ခန္ဓာဝါးပါး အနိစ္စ”လို့ ရှုလိုက်ရင် ဆွမ်းတစ်လုပ်ဟာ တစ်မဂ်တစ်ဖို့လ် ဖြစ်သွားနိုင်တယ် ယောဂါတို့။

ဆွမ်းတစ်လုပ်က တစ်မဂ် တစ်ဖို့လ်ဖြစ် သွားပုံ နမူနာ
တစ်ခုပြောပြုမယ်။ ယောဂါတို့ စားနေတဲ့အချိန်မှာ “ခန္ဓာဝါးပါး
အနိစ္စ”လို့ရှုလိုက်ရင် အဲဒီ ခန္ဓာတွေရဲ့ မမြဲမှုကို သိသွားတယ်။
မမြဲမှုကို သိတာဟာ ဒုက္ခသစ္စာကို သိတာပါပဲ။

ဒုက္ခသစ္စာဆိုတာ သိရမယ့်တရား၊ ဆင်းရဲ့တယ်၊ ဆင်း
ရဲတယ်ဆိုတာ မမြဲတာကို ပြောတာပါပဲ။ အဲဒီလို မမြဲမှု ဒုက္ခ-
သစ္စာကိုသိရင် ဒီရပ်နာမ် ခန္ဓာကို ထပ်မံ လိုလားတဲ့ သမုဒယ
သစ္စာကို ပယ်ပြီးသားဖြစ် ပါတယ်။ အဲဒါ သမုဒယသစ္စာကို
တစ်ခါတည်း ပယ်လိုက်တာ။

သမုဒယသစ္စာကို ပယ်လိုက်ပြီဆိုရင် ဒီအချိန်မှာ
တဏ္ဍာဦးဆောင်တဲ့ ကိုလေသာတွေ ဌီမ်းတယ်။ ခန္ဓာသစ်တွေ
သိမ်းတယ်။ အဲဒါ နိရော ဓသစ္စာ နိဗ္ဗာန်ကို မျက်မျှက်ပြုခြင်း
ဖြစ်တယ် ယောဂါတို့။

အဲဒီတော့ နိဗ္ဗာန်ကို မျက်မျှက်ပြုသော ဉာဏ်ဟာ
မရွှေသစ္စာပါပဲ။ ဒီတော့ ယောဂါတို့ ဆွမ်းတစ်လုတ်မှာ သစ္စာ
လေးပါးပါဝင်ပြီး မဂ်ဖို့လ်ကို တစ်ခါတည်း ရသွားနိုင်တယ်


ဆိုတာ သိရမယ်။

ယောဂါတ္ထု နိဂုံးချုပ် ပြောလိုတာက ဆွမ်းတစ်လုတ်
ကို မိမိအတွက် အကျိုးရှိအောင် စားလိုလျှင် တက္ကာ မဝင်စေဘဲ
“ခန္ဓာဝါးပါး အနိစ္စ”လို ရှုပွားပြီး ဘယ်အချိန်မှာပဲ စားစား၊
အစား အစာ သုံးဆောင် တိုင်း သုံးဆောင်တိုင်း ရသာရုံးဆိုတဲ့
ရုပ်တရားကြီးကို မဂ်ဖိုလ်ရတဲ့အထိ အသုံးချိန်တဲ့ ပညာရှိ
သူတော်ကောင်းကြီးများ မူချမသွေ့ ဖြစ်ကြပါစေကုန်
သတည်း။။

သာဓု-သာဓု-သာဓု။

(စာဖတ်ပရီသတ်များ ဘေးရန်ကြောင့်ကြ ဆင်းရဲကင်း၍
ကိုယ်စိတ်နှစ်ဖြာ ချမ်းသာကြပါစေ ကောင်းကျိုး လိုရာသန
ပြည့်ဝကြပါစေ)။

မေတ္တာရွှေပြုလွှာ




(နောက်ဆက်တွဲ)
သာရာတော်ဘဏ္ဍာင်ဂဝန်
ဒေတ္ထာရုပ်(ဒွေပြည်သာ)၏
မြို့သာ၊ စာအုပ်

မကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင်
ပေါင်းနိုင်စရာပုဂ္ဂိုလ် မရှိ။
ကောင်းကွက်ကိုသာ ကြည့်မည်ဆိုလျှင်
မပေါင်းနိုင်စရာပုဂ္ဂိုလ် မရှိ။

* * *

ရဟန်းဖြစ်စေ၊ လူဖြစ်စေ သူတစ်ပါးကို မကြည်ညီလျှင်
ကုသိုလ်မရရှုသာ ရှိမည်။
ကိုယ့်ကိုကိုယ် မကြည်ညီလျှင်
အပါယ်ကျတတ်သည်။
အကြောင်းကား
သူတစ်ပါးကို လိမ်းညာ၍ ရသော်လည်း
ဒိမိကိုယ်ဒိမိ လိမ်းညာ၍ မရသောကြောင့်တည်း။

* * *



ပါဝါဝမီဖြေဖိဝင်နည်း

နံန့်သည် ရေကြောင့်ဖြစ်၏။
 ရေကြောင့်ဖြစ်သော နံန့်ကို
 စင်ကြယ်စေလိုလျှင်
 ရေဖြင့်ပင် ပြန်ဆေးကြောရ၏။
 ထိုအတူ . . .

လောဘ၊ ဒေါသစသော ကိုလေသာများသည်
 မိတ်ကြောင့်ဖြစ်၏။
 မိတ်ကြောင့်ဖြစ်သော
 လောဘ၊ ဒေါသစသော ကိုလေသာများ
 စင်ကြယ်စေလိုလျှင်
 မိတ်(ဂိပသုနာ)ဖြင့်ပင်
 ပြန်လည် ဆေးကြောရ၏။

* * *

ဒေါ်စီရိ အရှင်ဘေး အာရာ

ရဟန်းဖြစ်စေ လူဖြစ်စေ သူတစ်ပါးကို မကြည်ညိုလျှင်
ကုသိုလ်မရရှုသာ ရှိမည်။
ကိုယ်ကိုကိုယ် မကြည်ညိုလျှင်
အပါယ်ကျတတ်သည်။
အကြောင်းကား

သူတစ်ပါးကို လိမ်ညာ၍ ရသော်လည်း
ဒိမိကိုယ်ဒိမိ လိမ်ညာ၍ မရသောကြောင့်တည်း။

* * *

နိုဒ္ဓခုပ္ပါယ်မောင် ဒီဇိုင်း

မျှော်လင့်ချက်ဖြင့် ပေးကမ်းလျှင် အမြတ်ရဖို့ အရောင်း
အဝယ်လုပ်ခြင်းတစ်မျိုး ဖြစ်၏။ မျှော်လင့်ချက်မပါဘဲ
ပေးကမ်းလျှင် ကိုလေသာကုန်ရာ နိုဒ္ဓာန်ရဖို့ ဒါနပါရမိ
ဖြည့်ဆည်းခြင်း ဖြစ်၏။

(မေတ္တာဖြင့် စီးပွားရာခြင်း၊ ၁၃-၈)

* * *



ဓရဓမ္မရှိခြင်မြတ်စွာ

အလုပ်သမားဟူသည် အလုပ်အပေါ်၊ စားသုံးသူ
အပေါ်၊ အလုပ်ရှင်လောက် ဘယ်သောအခါမျှ စေတနာထား
လိမ့်မည် မဟုတ်ပေ။

ထိုသို့ စေတနာမထားသောကြောင့် အလုပ်ရှင်
ဘဝသို့ မရောက်ဘဲ အလုပ်သမားဘဝနှင့် နေကြာရခြင်းပင်
ဖြစ်၏၊ အကယ်၍ အလုပ်ရှင်၏ စေတနာမျိုးထားပြီး ကြိုးစား
မည်ဆိုလျှင် နှစ်အနည်းငယ်အတွင်း အလုပ်သမားသည်
အလုပ်ရှင် ဖြစ်လာပေလိမ့်မည်။

(မေတ္တာဖြင့် စီးပွားရှာခြင်း၊ စာ-၃၉)

* * *

ဝေမီးရဲ့ထားတွေ့ အဓိပိုးမျိုး

ကိုယ်ကျင့်သီလဆိုတာ ဆင်းရဲသားများရဲ့ အကောင်းဆုံး
အရင်းအနှစ်း၊ ဥစ္စာစည်းစိမ် ဆင်းရဲလို့ အပါယ်မကျုံ
ကိုယ်ကျင့်သီလ ဆင်းရဲမှ အပါယ်ကျုသည်။

(မေတ္တာဖြင့် စီးပွားရှာခြင်း၊ ၇-၄၆)

* * *

မြို့ဒ္ဓရွှေမီးသာဓိ အမိန္ဒမူလှုပါ

လူတစ်ယောက် ကြီးပွားတိုးတက်အောင် ပြုဟ်တွေ၊
နက္ခတ်တွေ၊ ယဉ်ဗောတွေကဲ ပြုလုပ်မပေးနိုင်ပါဘူး၊ စေတနာ
ကောင်းထားတဲ့ကဲ၊ စူးစမ်းဝေဖန်တဲ့ညာကဲ့၊
အားထုတ်ကြီးစားတဲ့ ဝိဇ္ဇာ၊ ဒီသုံးပါးကသာ လူတစ်ယောက်
ကြီးပွားတိုးတက်အောင် ပြုလုပ်ပေးနိုင်တာပါ။

(မေတ္တာဖြင့် စီးပွားရှာခြင်း၊ စာ-၄၆)

* * *

“စိတ်တစ်ခုတည်းကို စောင့်ထိန်းလိုက်တာနဲ့ ကျွန်တဲ့
သိက္ခာပုဒ်တွေက ဘယ်လိုလုပ်ပြီး ပါသွားတာလဲဘူရား”

“အသီးတစ်ရာအညှာတစ်ခုဆိုတဲ့ စကားလိုပေါ့ အမိုး-
ရယ်၊ အညှာတစ်ခုကို ဆွဲလိုက်ရင် ကျွန်တဲ့အသီးတွေ အကျိန်
ပါလာသလိုပါပဲ၊ သိက္ခာပုဒ်ပေါင်း ကျင့်တိုး ထောင်ကျဉ်ဟာ
ကာယက်လိုခေါ်တဲ့ ကိုယ်ရယ်၊ ဝစ်ကံ လိုခေါ်တဲ့ နှုတ်ရယ်မှာ
ဖြစ်ကြတာပါ၊ ကိုယ်နဲ့ သိက္ခာပုဒ်တစ်ခု ကျူးလွန်ဖို့အတွက်
စိတ်ကပဲ စကြရတယ်၊ ဥပမာ-ကိုယ်နဲ့ သူတစ်ပါး ဥစ္စာကို
နိုးတော့မယ်ဆိုရင် နိုးချင်တဲ့စိတ်က အရင်ဖြစ်ရတယ်၊ ပြီးမှ
ကိုယ်နဲ့ နိုးလို့ရ တယ်”

(အနဲ့မနဲ့သောအသုန ၁၁-၁၀၃၊ ၁၀၈)

* * *

“သူကတော့ မိရိုးဖလာပုဒ္ဓဘာသာ၊ သူကတော့
တကယ့် ပုဒ္ဓဘာသာဆိုတာကို ဘယ်လို ခွဲခြားပြီး သိနိုင်မလဲ
ဘုရား”

“ဘာသာခြားနဲ့ အိမ်ထောင်ကျတဲ့အချိန်၊ တစ်ခြား
ဘာသာက ရွှေငွေ ဉာဏ်၊ ရာထူးများနဲ့ ဆွဲဆောင် လာတဲ့အချိန်များ
ပုဒ္ဓဘာသာ၊ နှစ်မျိုးကို ခွဲခြားသိနိုင်ပါတယ်၊ ဘာသာခြားနဲ့
အိမ်ထောင်ကျပြီးဆိုရင် မိရိုး ဖလာပုဒ္ဓဘာသာက ဘာသာခြား
နောက်ကို တစ်ခါတည်း ပါသွားတယ်၊ တကယ့်ပုဒ္ဓဘာသာက
မပါသွား၊ ဘသာခြား၊ အိမ်ထောင်ဘက်ကိုပဲ မိမိပုဒ္ဓဘာသာထဲကို
ပါလာအောင် ဆွဲဆောင်စည်းနဲ့နိုင်တယ်၊ တစ်ဘက်ဘာသာက
ရွှေ ငွေဉာဏ်၊ ရာထူးများနဲ့ ဆွဲဆောင်လာတဲ့အခါ မိရိုးဖလာ
ပုဒ္ဓဘာသာက တစ်ခါတည်း ပါသွားတယ်၊ တကယ့် ပုဒ္ဓဘာ
သာက မပါသွား၊ အဲဒီလို ကွဲပြားတယ်”။

(အနဲ့မရှိသောအသေန ၁၁-၁၀၄၊ ၁၀၅)

* * *

သန်း။ အံသွေစရာပါပဲ ဘုရား၊ တပည့်တော်တို့မှာဖြင့် စျောန်
မဂ်ဖိုလ်ကို အသားထားလို့ တစ်နာခွဲ ကျော်ဇောင်
တရားထိုင်နိုင်ရင်ပဲ သူတ်စ်ပါးကို လျည့်ကြားရတာ
မောနေပြီ၊ တပည့်တော်တို့ သူတ်ကောင်းဘဝ
ရောက်ဇောင် တော်တော် ကြိုးစားရှိုးမှာပဲ ဘုရား။
နှင်း။ ကြိုးစားရင် ဘုရားတောင် ဖြစ်နိုင်တာပဲ၊ တကယ့်
သူတ်ကောင်းတွေခဲ့ အလေ့အထ တစ်ခုကို ပြောပြ
ဦးမယ်။

သန်း။ မှန်ပါ၊ အမိန့်ရှိပါဉ်း ဘုရား။

(ဂန္ဓိရပိပသာနာ ၁။၂၂ ၈၁-၃၁)

* * *

ထွေစေဆိပေးတရ္စာလည်

ရယူခြင်းနှင့် ပေးဆပ်ခြင်းတို့တွင် ပေးဆပ်ခြင်း၌ ပျော်
မွေသူသည်သာ တကယ့်သူတော်ကောင်း ဖြစ်သည်။

* * *

ရယူခြင်း၌ ပျော်မွေခြင်းဟူသည် သမုဒယသစွာ
တဏ္ဍာဂို သိမ်းပိုက်ထားခြင်းပင် ဖြစ်၏။ ပေးဆပ်ခြင်း၌
ပျော်မွေခြင်းဟူသည် သမုဒယသစွာ တဏ္ဍာဂို အကျင့်ဖြင့်
ပယ်သတ်ခြင်းပင် ဖြစ်၏။

ဘဝသံသရာတစ်လျောက်တွင် ရယူခြင်း၌ ပျော်မွေခြင်း
သူများသည် အောက်တန်းစားများ ဖြစ်လာရပြီး ပေးဆပ် ခြင်း၌
ပျော်မွေသူများသည် အထက်တန်းစားများ ဖြစ်လာကြ၏။

အောက်တန်းစားများဟူသည် အပါယ်ဘု သားများ
ဖြစ်ပြီး၊ လူဖြစ်သော်လည်း ဆင်းရဲမွဲတေသူများကို ဆိုလိုခြင်း
ဖြစ်၏။ အထက်တန်းစားများဟူသည် လူဖြစ်သော်လည်း ချမ်းသာ
ကြယ်ဝသူများ၊ ထိုမှတစ်ဆင့် ဘုရား၊ ပဇ္ဇာ ဗုဒ္ဓ၊ ရဟန်၊
ဖြစ်သွားသူများကို ဆိုလိုခြင်း ဖြစ်၏။

(မေတ္တာဖြင့် စီးပွားရှာခြင်း၊ ၁၁၁၀)

* * *



အလောင်းပေါ်မြို့မြို့ အစွဲခံလောက်းမြို့

အရှင်ဒေဝဒတ်သည် အရာရာ၌ အသာချဉ်း စံခဲ့၏။
အသာခံခြင်း ဝါဒကိုတည်ထောင်ခဲ့သော အရှင်ဒေဝဒတ်သည်
ယခုအခါ အပိမိငရဲသို့ ကျရောက်နေရပြီ ဖြစ်၏။ ထိုအတူ
အသာခံခြင်းဝါဒကို ကျင့်သုံးသူမှန် သမျှသည် အရှင်ဒေဝဒတ်
နောက်သို့ လိုက်ကြရမည် ဖြစ်၏။

ပုဂ္ဂသည် အရာရာ၌ အနာခံခဲ့၏။ အနာခံခြင်း ဝါဒကို
တည်ထောင်ခဲ့သော ပုဂ္ဂသည် ယခုအခါ နိဗ္ဗာန်သို့ ရောက်နေပြီ
ဖြစ်၏။ ထိုအတူ အနာခံခြင်းဝါဒကို ကျင့်သုံးသူ မှန်သမျှ သည်
ပုဂ္ဂနောက်သို့ လိုက်ကြရမည် ဖြစ်၏။ သစ္စာစကားဖြင့် ပြောလျှင်
အသာခံခြင်းသည် "သမုဒယသစ္စာ"၏ တက္ကာကို သိမ်းပိုက်
ထားခြင်း ဖြစ်၏။

အနာခံခြင်းသည် သမုဒယသစ္စာ ၏တက္ကာကို
တေတွေ့ မဟုတ်ဘဲ ငါတွေ့အလုပ်ဖြင့် ပယ်သတ်ခြင်း ဖြစ်၏။
ထိုကြောင့် နိဗ္ဗာန်ချမ်းသာကို ရလိုသူမှန်သမျှ အနာခံခြင်းဝါဒကို
ကျင့်သုံးရမည် ဖြစ်၏။


(ဖော်ဖြင့် စီးပွားရောခြင်း(စ-၂၃-၂၄)

* * *

ယခုခေတ် တရားပြဆရာအများစုနှင့် ယောဂါ အများစု သည် ဝေဒနာကို ကုန်ခန်းဖောင် ပယ်ရမည့် တရားဟု ယူဆ ထားကြ၏။ ထိုအယူအဆအတိုင်း ဟောပြောကြ၏။ ထိုအယူ အဆအတိုင်း တရားထိုင် ကြ၏။ ကြာကြာ ဖိတိုင်လာသောအခါ ဓာတ်လေးပါး ဖောက်ပြန်ပြီး မခံသွာသော စုကွဲဝေဒနာများ ပေါ်လာ၏။ တရားပြအများစုက ထိုစုကွဲဝေဒနာများ ကုန် အောင် ထိုင်ရမည်။ မကုန်မချင်း မထရာ မပြင်ရဟု အမိန့်ပေး ကြ၏။

(သညာသိနှင့် ပညာသိ ၈-၁၉)

* * *



မရှိတဲ့တရားတွေကို ရှိတယ်လို့ အထင်များတာ ဟာ
မောဟပါပဲ။ ဒီမောဟကလည်း သူတို့သေတဲ့အခါ တိရ္ဓာန်ဘုံကို
ဆွဲမချိနိုင်ပါဘူးလို့ ဆရာတော် ဟောခဲ့ပါတယ်။ တပည့်တော်
သိချင်တာက အတ္ထိဒိဋ္ဌာ ကိုလေသာ သေသွားရှုနဲ့ အပါယ်တဲ့ခါ
ဘာကြောင့် ဂိတ်သွားရတာလဲ ဆိုတာကို သိချင်တာပါဘူးဟု
မေးလျှောက်လာ၏။

(သညာသိနှင့် ပညာသီ ၁-၃၉)

တရားရှာသူ ယောဂါတိုင်း ခံယူထားရမည်မှာ
ဂိပသုနာတရား နာကြားခြင်း ရွှေ့ခြင်းကို မပြတ်လုပ် နေရမည်
မှာ ယောဂါ၏ အလုပ်ဖြစ်သည်။ အချိန်တန်၍ ဆိုင်ရာ ကို
လေသာကို ပယ်သတ်ပြီး မဂ်ဖိုလ်ရဖိုရာသည် တရား၏ အလုပ်
ဖြစ်သည်။ အဘယ်ပုဂ္ဂိုလ်သည် အဘယ် မဂ်ကို ရပြီဟူ၍ အတိ
အကျ ဆုံးဖြတ်ပေးနိုင်ခြင်းသည် ဘုရား၏ အလုပ်ဖြစ်သည်ဟူ၍
ဖြစ်၏။

(သညာသိနှင့် ပညာသီ ၁-၁၂၀)

ပြီးပါပြီ။

www.dhammaransi.com

www.dhammaransi.com